

၂၀၀၈ ခုနှစ်၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၈၉ အရ နိုင်ငံသားတိုင်းသည် ဥပဒေအရ ပေးဆောင်ရမည့်အခွန်အကောက်များကို ပေးဆောင်ရန်တာဝန်ရှိသည်။

ပတခ(ဝင)-၀၂-၀၇(က)

အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၄၄၊ ပုဒ်မခွဲ (ဂ) အရ ဝင်ငွေခွန်ပေးဆောင်ရမည့်ရက် တိုးမြှင့်ပေးရန်
လျှောက်ထားချက်အပေါ် ခွင့်မပြုကြောင်း အကြောင်းပြန်ကြားစာ

စာအမှတ်၊ -----

ရက် စွဲ၊ -----

သို့

အခွန်ထမ်းအမည် -----

အခွန်ထမ်းမှတ်ပုံတင်အမှတ် -----

လိပ်စာ -----

၁။ လူကြီးမင်းသည် ----- လုပ်ငန်းမှ ----- အခွန်ကာလအတွက် ကျသင့်သော
အခွန်ငွေပေါင်း ကျပ်----- / - အား ပေးဆောင်ရမည့်(- -) ရက်နေ့တွင် ပေးဆောင်နိုင်ခြင်း မရှိသောကြောင့်
အခွန်ပေးဆောင်ရမည့်ရက်ကို တိုးမြှင့်ပေးရန် အကြောင်းအရာတင်ပြချက်များ ဖြင့် (- -) ရက်နေ့တွင် လျှောက်ထားခဲ့ပါသည်။

၂။ လူကြီးမင်း၏ လျှောက်ထားချက်နှင့်စပ်လျဉ်း၍ တင်ပြချက်များအား လုံလောက်သောအကြောင်းအရင်းအဖြစ် လက်ခံနိုင်ခြင်း
မရှိပါသဖြင့် ဝင်ငွေခွန်ပေးဆောင်ရမည့်ရက်ကို တိုးမြှင့်ပေးရန်ခွင့်မပြုပါ။ မူလသတ်မှတ်ထားသည့်နေ့ရက်တွင်သာ ပေးဆောင်ရန် အကြောင်းကြား
ပါသည်။



မိတ္တူကို

ရုံးလက်ခံ

တာဝန်ခံအရာရှိ

ပြည်တွင်းအခွန်များဦးစီးဌာန

----- ရုံး